

DeKalb ကောင်တီ ခရိုင်ကျောင်း (DCSD) မိသားစုသို့ မင်္ဂလာပါ။

အယောက်စီတိုင်းအတွက် ပျော်ရွှင်ဖွယ်ကောင်းသော အားလပ်နားရက် ဖြစ်ပါလိမ့်မယ်ဟု မျှော်လင့်ပါသည်။ မကြာမီဖူးသော ဤအချိန်ကာလမျိုးအတွင်း၌ ကျွန်ုပ်တို့၏ ကျောင်းသားများ၊ ဆရာများ နှင့် အုပ်ချုပ်ရေးမှူးများ ဆက်လက်ချီတက်သွားသောကြောင့် ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုစရာများ များစွာရှိပါသည်။ ကပ်ရောဂါဆိုက်ရောက်မှုများကြားတွင် 2021 ခုနှစ်အတန်းအတွက် ခရိုင်ကျောင်း၏ လေးနှစ်တာ [ဘွဲ့ရနှုန်းမှာ](#) ဆက်လက် တည်ငြိမ်နေပါသည်။

2021 ကျောင်းစာသင်နှစ်သည် အာရှ/ပစိဖိတ် ကျွန်းဆွယ်သား၊ အင်္ဂလိပ်ဘာသာ လေ့လာသင်ယူသူ နှင့် မသန်စွမ်းဖြစ်သည့် အဖွဲ့ခွဲကျောင်းသားများအတွက် နှစ်စဉ် တိုးတက်မှု လေးနှစ် ဆက်တိုက်ရရှိပါသည်။ အထင်ရှားဆုံးဖြစ်သော နေရာများမှာ Towers နှင့် Clarkston ၌ ဖြစ်ပါသည်။ ပုံမှန်အခြေအနေအောက်တွင် ကျောင်းတစ်ကျောင်း၏ ဘွဲ့ရနှုန်း တိုးမြှင့်ခြင်းသည် လွယ်ကူသည့်အရာ မဟုတ်ပါ။

ကပ်ရောဂါဆိုက်ရောက်ခြင်း နှင့် အဝေးမှနေ ဆက်လက် လေ့လာသင်ယူမှု ပတ်ဝန်းကျင် တို့ကြောင့် ကျွန်ုပ်တို့ရဲ့ ကျောင်းသား၊ မိသားစု နှင့် ကျောင်းအုပ်ချုပ်ရေးမှူး တွေရဲ့ ကြိုးပမ်းမှုအတွက် ကျေးဇူးတင်ပါသည်။ Towers အထက်တန်းကျောင်း နှင့် Clarkston အထက်တန်းကျောင်း တို့၌ ကြီးမားသော ဘွဲ့ရနှုန်း တိုးတက်မှုသည် အခက်အခဲများကြားတွင် ထူးချွန်ပြောင်မြောက်သော အောင်မြင်မှု တစ်ခုဖြစ်ပါသည်။ ကျောင်းနှစ်ခုစလုံးအပြင် ကျွန်ုပ်တို့၏ အထက်တန်းကျောင်းများ နှင့် ၎င်းတို့၏ အသိုင်းအဝိုင်းများအား ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုပါသည်။

ခေါင်းစဉ် I ထူးချွန်ကျောင်းများ

FY21 ခေါင်းစဉ် I ထူးချွန်ကျောင်းများဟု အမည်ပေးထားသောကျွန်ုပ်တို့၏ ကျောင်း ခုနှစ်ခုကိုလည်း ကျွန်ုပ် အသိအမှတ်ပြုလိုပါသည်။ Chesnut မူလတန်းကျောင်း၊ Fernbank မူလတန်းကျောင်း၊ Livsey မူလတန်းကျောင်း၊ Smoke Rise မူလတန်းကျောင်း၊ Wadsworth Magnet မူလတန်းကျောင်း၊ Wynbrooke မူလတန်းကျောင်း နှင့် DeKalb Early College Academy ကျောင်း တို့သည် Georgia ပညာရေးဌာနမှ သတ်မှတ်သည့် 2019 ကောလိပ်ကျောင်း နှင့် အသက်မွေးဝမ်းကျောင်း အဆင်သင့်ရှိမှု စွမ်းဆောင်ရည် အညွှန်း (CCRPI) ရမှတ် အပေါ်တွင် အခြေခံသည့် Georgia ကျောင်းများ၏ ထိပ်တန်း ငါးရာခိုင်နှုန်းကို ကိုယ်စားပြုပါသည်။

အဆိုပါကျောင်းများမှ ကျောင်းသားများ၊ ဆရာများ နှင့် အုပ်ချုပ်ရေးမှူးများ တို့အား ဂုဏ်ယူပြီး ကျွန်ုပ်တို့၏ကျောင်းများအားလုံးတို့အား ရှေ့သို့နှင့် မြင့်ရာသို့ ဆက်လက်ဆောင်ရွက်သွားရန် အားပေးနှိုးဆော်ပါသည်။

U.S. News Rankings (U.S. သတင်း အဆင့်များ)

မကြာသေးမီက [U.S. News](#) မှ ပြည်နယ်၏အကောင်းဆုံး ကျောင်းများအဖြစ် သတ်မှတ်ခံရသည့် ကျွန်ုပ်တို့၏ကျောင်းများစွာတို့ကိုလည်း ဂုဏ်ပြုလိုပါသည်။ ပြည်နယ်တွင် အကောင်းဆုံး မြင့်မားသော အောင်မြင်သည့် မူလတန်းကျောင်းများတွင် Kittredge Magnet ကျောင်း နှင့် Wadsworth Magnet ကျောင်း တို့သည် တစ် နှစ် ၌အသီးသီး သတ်မှတ်ခံရပြီး Austin မူလတန်းကျောင်းသည် အဆင့်ကိုး၌ သတ်မှတ်ခံရပါသည်။ DeKalb အနုပညာဝိဇ္ဇာကျောင်းသည်လည်း Georgia တွင် အလယ်တန်း/အထက်တန်း ကျောင်းအုပ်စုထဲတွင် ထိပ်တန်း 10 ခုတွင် ခြောက်အဆင့်၌ သတ်မှတ်ခံရပါသည်။ DeKalb Early College Academy ကျောင်း၊ Chamblee အထက်တန်းကျောင်း နှင့် Arabia Mountain အထက်တန်းကျောင်းများသည် ပြည်နယ် အထက်တန်းကျောင်း အဆင့်သတ်မှတ်မှုတွင် အဆင့် 31 ၊ 39 နှင့် 63 တို့၌ အသီးသီး ရရှိကြပါသည်။ ကျွန်ုပ်တို့သည် ဂုဏ်ယူတတ်သော ကြီးကြပ်သူဌာနမှူး ဖြစ်ပါသည်။

ဘက်စုံ မဟာ စီမံကိန်း မြို့တော်ခန်းမစည်းအဝေး

DCSD သည် ၎င်း၏ အွန်လိုင်းနည်းပညာဖြင့် ဘက်စုံ မဟာ စီမံကိန်း မြို့တော်ခန်းမစည်းအဝေးကို လာမည့် အောက်တိုဘာလ 26 ရက်၊ ညနေ 6 နာရီ မှ 7:30 နာရီ ပြုလုပ်မည်ဖြစ်ပြီး DCSD ၏ မဟာ အစီအစဉ် လုပ်ငန်းစဉ်တွင်ကျောင်းများနှင့် စီမံအုပ်ချုပ်ရေး ပံ့ပိုးမှု အဆောက်အအုံများအားလုံးကို အကြံပြုစစ်ဆေးခြင်း ပါဝင်ပြီး ခရိုင်၏ ပညာရေးဆိုင်ရာ မစ်ရှင်ကို ပံ့ပိုးရန် အခြေခံအဆောက် အအုံလည်း ပါဝင်ပါသည်။ ဤလုပ်ငန်းစဉ်တွင် နောင်လာမည့် Educational Special Purpose Local Option Sales Tax (ပညာရေးဆိုင်ရာ အထူး

ရည်ရွယ်ချက် ဒေသခံ ရွေးချယ်မှု အရောင်းအခွန်) (E-SPLOST) စီမံကိန်းစာရင်းအတွက် ဦးစားပေးချက်များကို ဖွံ့ဖြိုးလုပ်ဆောင်ရန် အသုံးပြုမည့် ကျောင်း အဆက်အသွယ်အဖွဲ့အစည်းနှင့် ပတ်သက်သည့် အချက်အလက်များအား စုဆောင်းခြင်း ပါဝင်ပါသည်။ နောက်ထပ်သော အချက်အလက်များအတွက် နှင့် ကျေးဇူးပြု၍ [ဤနေရာတွင်](#) နှိပ်ပါ။

အဆိုပါ မြို့တော်ခန်းမအစည်းအဝေးများသည် အကြံဉာဏ်များပေးရန် နှင့် ထင်မြင်ချက်များပေးရန် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။ CMP လုပ်ငန်းစဉ်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ပိုမိုကျယ်ပြန့်သော သက်ဆိုင်သူအဖွဲ့တို့နှင့် ယုံကြည်မှု တည်ဆောက်ရန် နှင့် ရှင်းလင်းမြင်သာမှု အတွက် အထောက်အကူပြုစေမည်မှာ ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် E-SPLOST IV နှင့် V လုပ်ငန်းစီမံကိန်းများအားလုံးကို ပြန်လည်ပေါင်းစည်းရန် ဆောင်ရွက်နေပြီး ကျွန်ုပ်တို့၏ ကြီးကြပ်မှုအသစ်နှင့် အစီရင်ခံမှု ကိရိယာများများကို ကျွန်ုပ်တို့၏ ရပ်ရွာအသိုင်းအဝိုင်းများနှင့် ဝေမျှရန် စိတ်လှုပ်ရှားမိပါသည်။ နောင်လာမည့် E-SLOST အကြံပေး ကော်မတီအဖွဲ့အစည်းအဝေးကို ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 26 ရက်၊ ညနေ 7 နာရီ တွင် ပြုလုပ်ပါမည်။ ခရိုင်တစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် ရှေ့သို့နှင့် မြင့်ရာသို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပရိတ်သတ်အကြိုက် ကျောင်းသား

ယခုအပတ်တွင် အပြည်ပြည်ဆိုင်ရာ ရပ်ရွာအသိုင်းအဝိုင်း ကျောင်း (International Community School) မှ ပဉ္စမတန်း ကျောင်းသား Mali Ali အား မီးမောင်းထိုးပြလိုပါသည်။ Mali သည် စက်တင်ဘာလအတွက် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသား (Global Citizen) အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ Mali သည် ပွင့်လင်းမြင်သာမှုဖြင့် အကောင်းဆုံးသရုပ်ဖော်ဆောင်နေသူ တစ်ဦးဖြစ်သည်ဟု သူ၏ ဒီဂျစ်တယ် မှတ်တမ်းပြပါသည်။ ကျောင်းသားသစ်နှင့် စကားပြောရန် ပထမဆုံး ပုဂ္ဂိုလ်ဖြစ်စေ၊ သူ၏ တွေးခေါ်မှုနည်းလမ်းကို ပြောင်းလဲခြင်းတွင်ဖြစ်စေ သို့မဟုတ် ကျွန်ုပ်တို့၏ အနာဂတ် အတန်းများ ကြိုးပမ်းအားထုတ်မှုအတွက် အပြုသဘောဆောင်ရာ တွင်ဖြစ်စေ Mali သည် သူ၏ ကြိုးမြှုပ်မှုကို ပြသရန် အခွင့်အလမ်းအတွက် ဘယ်သောအခါမှ နောက်ဆုတ်မသွားပါ။ သူသည် အကြောက်တရားဖြင့် လုပ်ဆောင်ခြင်းမဟုတ်သည်ကို ၎င်းက ပြသပါသည်။ ထူးချွန်သော ဤကျောင်းသားအတွက် မီးမောင်းထိုးပြရန် ကျွန်ုပ်တို့ ဂုဏ်ယူပါသည်။

ဆန်းသစ်တီထွင်သော ကျောင်းများ အဖွဲ့ချုပ် (League of Innovative Schools)

ပြီးခဲ့သည့်အပတ်က Washington D.C. တွင် Digital Promise ၏ 10-နှစ် နှစ်ပတ်လည်နေ့ကို ကျင်းပရန် 2021 ခုနှစ် ဆန်းသစ်တီထွင်သော ကျောင်းများ အဖွဲ့ချုပ် နှစ်မျိုးစပ် အစည်းအဝေးသို့ တက်ရောက်ရရှိခွင့်အတွက် လေးစားဂုဏ်ပြုပါသည်။ DCSD သည် မကြာသေးမီက ပညာရေးတွင် ဆန်းသစ်တီထွင်မှုကို အရှိန်မြှင့်တင်ရန်နှင့် နည်းပညာနှင့် သုတေသနများ အားလုံးမှတစ်ဆင့် လေ့လာမှုအခွင့်အလမ်း တိုးတက်ကောင်းမွန်စေရန် မစ်ရှင်ဖြင့် အကျိုးအမြတ်အတွက်မဟုတ်သောအဖွဲ့အစည်းဖြစ်သော Digital Promise မှ စီစဉ်သည့် တီထွင်ဆန်းသစ်သော ကျောင်းများ အဖွဲ့ချုပ်၊ ရှေ့တန်း-တွေးခေါ် K-12 ခရိုင်ကျောင်းများ၏ အမျိုးသားညွှန်ပေါင်း ထဲသို့ လက်ခံခြင်းကို ရရှိခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်းမှ အခြားသော ပညာရေးခေါင်းဆောင်များ နှင့် အထက်လွှတ်တော်အမတ် Hank Johnson တို့နှင့် ချိတ်ဆက်မှုအတွက် ဝမ်းသာပါသည်။ အထက်လွှတ်တော်အမတ် Johnson သည် DCSD ၏ စစ်မှန်သော ချန်ပီယံ တစ်ဦးဖြစ်ပြီး သူ၏ ပံ့ပိုးမှုအတွက် နှင့် U.S. Capitol ထဲရှိ ခရိုင်အတွက် သူ၏ လုပ်ဆောင်မှုအားလုံးအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ပါသည်။

တရားဝင်အသိအမှတ်ပြုမှု ရပ်ရွာအသိုင်းအဝိုင်း စစ်တမ်း

DCSD သည် လောလောဆယ်တွင် တရားဝင်အသိအမှတ်ပြုမှု သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါသည်။ ဤလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတွင် ပါဝင်သက်ဆိုင်သူများထံမှ တုံ့ပြန်ချက်များကို ကောက်ခံစုဆောင်းခြင်းဖြစ်သည်။ မိသားစု နှင့် ရပ်ရွာအသိုင်းအဝိုင်း ပါဝင်သက်ဆိုင်သူ စစ်တမ်း (Family and Community Stakeholder Survey) ထဲတွင် ပါဝင်ဆောင်ရွက်ကြပါရန် သင့်အား ကျွန်ုပ်တို့ ဖိတ်ကြားအပ်ပါသည်။ ဤစစ်တမ်း၏ ရလဒ်များနှင့်အတူ ပါဝင်သက်ဆိုင်သူ၏ ရှေးအသုံးအဆောင်များကို ခရိုင်၏ တရားဝင်အသိအမှတ်ပြုမှု သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ထဲတွင် အသုံးပြုမည်ဖြစ်ပါသည်။

မိသားစု နှင့် ရပ်ရွာအသိုင်းအဝိုင်း ပါဝင်သက်ဆိုင်သူ စစ်တမ်းကို အောက်ပါ ဘာသာစကားများဖြင့် ရရှိနိုင်ပါသည် - အမ်ဟာရစ်၊ အာရဗီ၊ ဘာဂါလီ၊ မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဟိန္ဒီ၊ နီပေါလီ၊ ဆိုမာလီ၊ စပိန်၊ ဆွာဒီလီ၊ တီဂရီ၊ တီဂရီနာ နှင့် ဗီယက်နမ် ဘာသာစကား တို့ဖြစ်

ပါသည်။ စစ်တမ်းသည် လျှို့ဝှက်ထားရန် ဖြစ်ပြီး ပြီးစီးပြည့်စွက်ရန် အချိန် ဆယ်မိနစ်သာ ကြာပါသည်။ စစ်တမ်းအား အောက်ပါလင့်ခ်၌ သင် ရယူနိုင်ပါသည် - <https://survey.sogosurvey.com/r/eY7000>

COVID-19 စောင့်ကြည့် စစ်ဆေးမှု (Surveillance Testing) နှင့် ကာကွယ်ဆေးများ

ကျောင်းသားများ ကျန်းမာရေး ဝန်ဆောင်မှုများ ဌာနသည် Georgia ပြည်သူ့ ကျန်းမာရေးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး ကျွန်ုပ်တို့၏ ခရိုင်သို့ စောင့်ကြည့် စစ်ဆေးမှုများကို ယူဆောင်လာရန် စိတ်လှုပ်ရှားနေပါသည်။ စောင့်ကြည့် စစ်ဆေးမှုသည် COVID -19 ရောဂါကူးစက်ပျံ့နှံ့အား ကန့်သတ်ရန်နှင့် အန္တရာယ်ကင်းသည့် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပြီး ကျောင်းများအား လူကိုယ်တိုင်ဖြင့် လေ့လာသင်ယူခြင်းအတွက် ဆက်လက်ဖွင့်လှစ် စေနိုင်ပါသည်။ COVID-19 စမ်းသပ်စစ်ဆေးမှုသည် မဖြစ်မနေ ပြုလုပ်ရမည်ဟု မဆိုလိုပါ။ ကျောင်းသား၊ ဝန်ထမ်း၊ မိသားစုဝင်များ နှင့် ကျွန်ုပ်တို့၏ ရပ်ရွာအသိုင်းအဝိုင်း အားကာကွယ်မှုပြုရန် ၎င်းအား ကမ်းလှမ်းပေးခြင်းသာ ဖြစ်ပါသည်။ သင်ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးပါသော်လည်း အခမဲ့ စမ်းသပ်စစ်ဆေးမှု ပရိုဂရမ် (Free Testing Program) သည် အယောက်စီ တိုင်းအတွက် ဖြစ်ပါသည်။ အပတ်စဉ် စမ်းသပ်စစ်ဆေးမှု ပရိုဂရမ်ထဲတွင် စိတ်ဝင်စားမှုအား တိုင်းတာရန် သင်၏ အကူအညီကို လိုအပ်ပါသည်။ ပရိုဂရမ်ထဲတွင် သင်၏ ပါဝင်ရန် စိတ်ဝင်စားမှုအား တိုင်းတာရန် COVID-19 စောင့်ကြည့်ခြင်း စစ်တမ်း (Surveillance Survey) ကို ဖြည့်စွက်ရန်အတွက် ကျေးဇူးပြု၍ [ဤနေရာတွင်](#) နှိပ်ပါ။ ထိရောက်စွာ စီစဉ်ရန်အတွက် စစ်တမ်းအား အောက်တိုဘာလ 27 ရက်နေ့ နောက်ဆုံးထားပြီး ဖြည့်စွက်ထားရပါမည်။

DCSD မှလည်း အလုပ်သမားများ၊ ကျောင်းသားများ နှင့် ရပ်ရွာအသိုင်းအဝိုင်းများအတွက် COVID-19 စမ်းသပ်စစ်ဆေးမှု နှင့် ကာကွယ်ဆေးထိုးခြင်းကို လစဉ် စီစဉ်ဆောင်ရွက်ပေးပါသည်။ ကာကွယ်ဆေးများနှင့် စစ်ဆေးမှုများကို အသက်အရွယ်အားလုံးအတွက် အခမဲ့ ရရှိနိုင်ပါသည်။ နောက်တစ်ကြိမ်အတွက် အစီအစဉ်ကို လာမည့် သောကြာနေ့၊ အောက်တိုဘာလ 29 ရက်၊ နံနက် 8:30 နာရီ မှ နေ့လယ် 1 နာရီအထိ Administrative & Instructional Complex, 1701 Mountain Industrial Blvd, Stone Mountain, GA တွင် ပြုလုပ်မည် ဖြစ်ပါသည်။ COVID-19 စစ်ဆေးမှုကို Doraville သယ်ယူပို့ဆောင်ရေး စင်တာ၊ DCSD ၏ သယ်ယူပို့ဆောင်ရေး ဌာန နှင့် Panthersville သယ်ယူပို့ဆောင်ရေး စင်တာ များ၌လည်း ရရှိနိုင်ပါသည်။ နောက်ထပ်သော အချက်အလက်များအတွက် www.freecovidtesting.us/dekalb တွင် လည်ပတ်ကြည့်ပါ။

ခရိုင်၏ နောက်ဆုံး သတင်းအချက်အလက်များကို ရယူရန် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ [ဝဘ်ဆိုဒ်](#) နှင့် သင့်ကလေးကျောင်း၏ ဝဘ်ဆိုဒ်တွင် ဆက်လက် ကြည့်ရှုသွားပါ။ သာလွန်ကောင်းမွန်သော ရက်သတ္တပတ် ဖြစ်ပါစေ။

ကျိုးနွံစွာဖြင့်

Mrs. Cheryl Watson-Harris